

မေလ ၅ ရက်၊ ၂၀၂၀ ခုနှစ် COVID-19 နှင့်စပ်လျှင်း၍ အိုင်အိုဝါအုပ်ချုပ်ရေးမှူး၏ကြေညာချက်အကျဉ်းချုပ်

အိုင်အိုဝါ၌ COVID-19 ပျံ့နှံ့နေသည့် နေရာအချို့ ရှိနေပါသည်။ ၎င်းသည် အိုင်အိုဝါပြည်နယ်၊ အမေရိကန်နှင့် ကမ္ဘာ့အနှံ့ရှိ လူမှုအသိုင်းအဝိုင်းများအပေါ်သက်ရောက်နေသော ရောဂါအသစ်တစ်ခုဖြစ်သည်။ ၎င်းသည်သေဆုံးခြင်းအပါအဝင် ပြင်းထန်ခက်ခဲသော၊ ရှုပ်ထွေးမှုများ ဖြစ်စေနိုင်သည်။

ဤဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် အိုင်အိုဝါပြည်သူ/သား (Iowans) များကို ကာကွယ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်သူ့ကျန်းမာရေးဘေးအန္တရာယ်အရေးပေါ်အခြေအနေကို ကြေငြာခဲ့သည်။ **ကျန်းမာရေးအခြေအနေ အားနည်းသောသူများ၊ အသက် ၆၅ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများ အပါအဝင်၊ ခုခံနိုင်စွမ်းအားနည်းသည့် အိုင်အိုဝါပြည်သူ (Iowans) များအနေဖြင့် မိမိအိမ်၌သာတတ်နိုင်သမျှ ဆက်လက်နေသင့်ပြီးမရှိမဖြစ်လိုအပ်သော အရာများအတွက်သာ အပြင်သွားသင့်သည်။** အိုင်အိုဝါပြည်သူ (Iowans) များ အားလုံးသည် လူမှုဆိုင်ရာ အကွာအဝေးသတ်မှတ်ချက်နှင့် လက်ဆေးခြင်း သို့မဟုတ် လက်သန့်ဆေးကိုမကြာခဏ သုံးရန်ညွှန်ကြား ချက်များအားလိုက်နာကျင့်သုံးသင့်သည်။ လူ ၁၀ ဦး ထက်များသော လူစုဝေးခြင်းများကို တားမြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်မှုများအား မေလ ၁၅ ရက်၊ ၂၀၂၀ အထိဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ဤပိတ်ပင်တားမြစ်မှု၌ ယမကာဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ကာစီနိုနှင့်လောင်းကစားရုံများ၊ သက်ကြီးရွယ်အိုစင်တာများ၊ ပြတိုက်များနှင့်တိရစ္ဆာန်ရုံများ၊ ကစားကွင်းများ၊ ရေကူးကန်များ၊ အလှပြင်ဆိုင်များ၊ တက်တူးထိုးရာနေရာများနှင့် အနိပ်ခံကုထုံးဌာနများ အားလုံးပါဝင်သည်။

သွားဘက်ဆိုင်ရာဝန်ဆောင်မှုများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၈ ရက်နေ့မှစ၍ ပြန်လည် ဖွင့်လှစ်နိုင်သည်။

သွားဘက်ဆိုင်ရာရုံးများပြန်လည်ဖွင့်လှစ်ရာ၌ အိုင်အိုဝါ (Iowa) သွားဘက်ဆိုင်ရာအဖွဲ့အစည်း၏ လမ်းညွှန်ချက်များကို လိုက်နာရမည်။ ဤလမ်းညွှန်ချက်များကို အောက်ဖော်ပြပါနေရာများ၌လည်း လိုက်နာရမည်ဖြစ်သည်။

- စခန်းချရာနေရာများ (Campgrounds)
- လဟာပြင် ရုပ်ရှင်ရုံများ (Drive-in movie theaters)
- အသားရေထိန်းသိမ်းရေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့်နေရာ (Tanning facilities)
- ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုပေးသည့်နေရာ (Medical spas)

ဤစီးပွားရေးလုပ်ငန်းများသည်လူမှုရေးဆိုင်ရာ အကွာအဝေးသတ်မှတ်ချက်များ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထများနှင့် COVID-19 ပြန့်ပွားမှုကိုလျှော့ချရန် အခြားဆောင်ရွက်မှုများအား သေချာစွာလုပ်ဆောင်ရပါမည်။

နောက်ထပ်စီးပွားရေးလုပ်ငန်းများအား ၂၀၂၀ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် အောက်ဖော်ပြပါ ခရိုင်များတွင် ပြန်လည်ဖွင့်လှစ်ခွင့်ရှိမည်။

- Allamakee
- Benton
- Black Hawk
- Bremer
- Dallas
- Des Moines
- Dubuque
- Fayette
- Henry
- Iowa
- Jasper
- Johnson
- Linn
- Louisa
- Marshall
- Muscatine
- Polk
- Poweshiek
- Scott
- Tama
- Washington
- Woodbury

ပုံမှန်လည်ပတ်မှုစွမ်းရည်၏ ၅၀ % ကိုသာ ခွင့်ပြုပြီး လူမှုရေးဆိုင်ရာ အကွာအဝေးသတ်မှတ်ချက်နှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် အခြားအစီအမံများကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်မှသာ **ကုန်တိုက်ကြီးများကို ဖွင့်နိုင်မည်။** နေရာတွင်ထိုင်စားနိုင်သည့် စားသောက်ဆိုင်တန်းများ (Food Court)၊ အခြားထိုင်ခုံများနှင့်ကစားကွင်းများကို ဆက်လက်ပိတ်ထားရမည်။

အထက်တွင်ဖော်ပြထားသောခရိုင်များရှိ စာအုပ်ဆိုင်များနှင့်အဝတ်အထည်စတိုးဆိုင်များကဲ့သို့သော မရှိမဖြစ်လိုအပ်သည့်လက်လီရောင်းဝယ်မှုဌာနများသည် ပြန်လည်ဖွင့်လှစ်နိုင်သော်လည်း၊

၎င်းတို့၏ပုံမှန်လည်ပတ်မှုစွမ်းရည်၏ ၅၀% ကိုသာခွင့်ပြုပြီး လူမှုရေးဆိုင်ရာအကွာအဝေး သတ်မှတ်ချက်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အခြားအစီအမံများကို လိုက်နာဆောင်ရွက်ရမည်။

စည်းမျဉ်းစည်းကမ်းထိန်းသိမ်း/ ကယ်ဆယ်ရေးများအတွက် အထောက်အကူဖြစ်စေရန် လိုက်လျောညီထွေမှုရှိသည့် အခြားစီမံချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်ခဲ့သည်။

၎င်းတွင်ကျောင်းဖွင့်ရက်နှင့်ပုဂ္ဂလိကညွှန်ကြားချက်များ၊ အားကစားအတွက် လိုအပ်ချက်များနှင့် အတတ်ပညာဆိုင်ရာ/အသက်မွေးဝမ်းကျောင်းဆိုင်ရာလိုင်စင်(professional licensure)များ ပါဝင်သည်။